

စီမံအုပ်ချုပ်သူများမှ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်

အောက်ဖော်ပြပါ စီမံအုပ်ချုပ်သူများ၏ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်များသည် မြန်မာသီလဝါအက်(စ်) အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးကာလအတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုဘဏ္ဍာရေးရှင်းတမ်းနှင့်အတူ တွဲ၍ ဖတ်ရှုနိုင်ပါသည်။ အခြားငွေကြေးအနေဖြင့် ဖော်ပြထားခြင်းမရှိပါလျှင် ငွေပမာဏဖော်ပြချက်အားလုံးမှာ မြန်မာကျပ်ငွေဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်ကာလတွင် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသော ကာလကို ယခင်က စက်တင်ဘာလ(၃၀)ရက် နေ့ဟုသတ်မှတ်ခဲ့ရာမှ ယခုမတ်လ(၃၁)ရက်နေ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယခုကာလ၏ ဘဏ္ဍာရေးရှင်းတမ်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ (၆)လတာကာလကို ကိုယ်စားပြုပြီး ယခင်နှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၁၂)လတာကာလကို ကိုယ်စားပြုသောကြောင့် ဘဏ္ဍာရေးနှစ် နှစ်ခု၏ ရလဒ်များကို နှိုင်းယှဉ်ရာတွင် အလုံးစုံနှိုင်းယှဉ်ရန် ခက်ခဲပါသည်။ နိုင်ငံတော်အစိုးရ၏ ဥပဒေထုတ်ပြန်ချက်အရ ဘဏ္ဍာရေးရှင်းတမ်း၏ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲခြင်းဖြစ်ပါသည်။

အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းအား မြန်မာ့ဘဏ္ဍာရေး အစီအရင်ခံခြင်းဆိုင်ရာစံများ (MFRS)နှင့်အညီ ရေးဆွဲထားပြီး၊ ပြင်ပစာရင်းစစ်ဖြစ်သည့် ဝင်းသင်နှင့်အဖွဲ့မှ စစ်ဆေးထားပြီးဖြစ်ပါသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။

မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင့်လီမိတက် (“MJTD”)

မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင့်လီမိတက်ကို သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်း ဧရိယာဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့ပါသည်။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်သည် မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင့် လီမိတက်၏ မတည်ငွေရင်း (၄၁) ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ဒါရိုက်တာအဖွဲ့ဝင် (၉)ဦးအနက် (၄) ဦး နေရာရရှိထားပါသည်။

မြန်မာ- ဂျပန် သီလဝါဒီပလော့မင်း လီမိတက်သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးကာလအတွက် အသားတင်အမြတ်ငွေ အမေရိကန် ဒေါ်လာ (၂.၇)သန်း ရရှိခဲ့ပါသည်။ (၂) နှစ်တာကာလမျှ ကြာမြင့်နေသော ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားမတည်ငြိမ်သော အခြေအနေများသည် MJTD ၏ မြေယာရောင်းချမှုကဏ္ဍတွင် နှစ်အတွင်း အသစ်ရောင်းချခြင်းမျိုးမရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများနှင့် အခြားဝင်ငွေများမှသာ ဝင်ငွေရရှိခဲ့ပါသည်။ မြန်မာ- ဂျပန် သီလဝါ ဒီပလော့မင်းလီမိတက်နှင့် ဆက်စပ်၍ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့်သက်ဆိုင်သော အမြတ်ဝေစုပမာဏမှာ အမေရိကန် ဒေါ်လာ (၁.၁)သန်းဖြစ်ပါသည်။

သီလဝါ ပရောပါတီး ဒက်ပလော့မန်းလီမိတက် (“TPD”)

သီလဝါ ပရောပါတီးဒီပလော့မန်း လီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဈေးကွက်တင်ရောင်းချခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန်တည်ထောင်ခဲ့ပါသည်။ သီလဝါပရောပါတီး ဒီပလော့မန်းလီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကုမ္ပဏီ (“TSMCC”)နှင့် ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကုမ္ပဏီ (“TSMCC”)မှ အစုရှယ်ယာ (၂၀) ရာခိုင်နှုန်းနှင့် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်မှ (၈၀) ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော (၂)နှစ်တာကာလနှင့် ပတ်သက်သော ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ အိမ်ခြံမြေကဏ္ဍ ဈေးကွက်များနှေးကွေးကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ကုမ္ပဏီ၏ ဝင်ငွေကို အကျိုးသက်ရောက်မှုများရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် အမှန်မပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်မှု အရှုံးမတိုင်ခင် အသားတင်အရှုံး ကျပ် (၁၆၈)သန်းဖြစ်ပေါ်ခဲ့ပါသည်။ အမှန်မပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်မှု အရှုံးအပါအဝင် အသားတင်အရှုံးမှာ ကျပ်(၄၄၈)သန်းဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (“MTSH”)

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကုန်ဆုံးသည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးကာလအတွက် စီမံအုပ်ချုပ်မှုနှင့် တွဲဖက်လုပ်ငန်းမှရရှိသည့် အမြတ်ငွေများအပါအဝင် အသားတင်အမြတ်ငွေမှာ ကျပ်(၁.၅၂) ဘီလီယံ ရရှိခဲ့ပြီး၊ ၎င်းအမြတ်တွင် အမှန်မပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်မှုအရှုံး ကျပ်(၅၆၀)သန်း ပါဝင်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့်၎င်း၏ လက်အောက်ခံကုမ္ပဏီ (“MTSH အုပ်စု”)

ဘဏ္ဍာရေးရှင်းတမ်း၏ ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းပေါင်းချုပ်

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့၏ ဝင်ငွေမှာ ကျပ် (၃.၃၇) ဘီလီယံ ရရှိခဲ့ပြီး၊ ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက (၁၄%) တိုးတက်လာသည်ကို တွေ့ရှိရပါသည်။

အကြမ်းအမြတ်သည် ယခင် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက (၆၇%) မှ (၁၇%) သို့ ကျဆင်းခဲ့ပြီး၊ ယင်းသို့ကျဆင်းခဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကုန်သွယ်မှုလုပ်ငန်းမှ ကုန်ကျငွေပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

အမှန်မပေါ်ပေါက်ခဲ့သော ငွေကြေးလဲလှယ်မှုအရုံး ကျပ် ၈၃၉ သန်း ပေါ်ပေါက်ခဲ့ခြင်း၏ အကြောင်းအရင်းမှာ ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာငွေကြေးကို ကာလကုန်တွင် သတ်မှတ်ထားသောငွေလဲလှယ်နှုန်းနှင့် တန်ဖိုးသင့်ခဲ့ခြင်းကြောင့်ဖြစ်ပါ သည်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၏ ငွေလဲလှယ်နှုန်းမှာ ၁,၉၂၇ ကျပ် ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၏ ငွေလဲလှယ်နှုန်းမှာ ၁,၇၇၈ ကျပ် ဖြစ်ပါသည်။)

မြန်မာ- ဂျပန်သီလဝါ ဒီပလိုမာမင့် လီမိတက်နှင့် ဆက်စပ်၍ ရရှိမည့်အမြတ်ဝေစုပမာဏမှာ ကျပ်(၁.၉) ဘီလီယံဖြစ်ပါသည်။ ၎င်းရလဒ်သည် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌ပင် မူလရည်ရွယ်ထားသည့် ခန့်မှန်းအမြတ်ငွေထက်သာလွန်ကောင်းမွန်သော ရလဒ်ကိုရရှိခဲ့ပါသည်။

ယခုဘဏ္ဍာရေးကာလ၏ အသားတင် အမြတ်ပမာဏမှာ ကျပ်(၁.၁)ဘီလီယံရရှိခဲ့ပြီး၊ ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေနိုင်သော အမြတ်မှာ ကျပ် (၁.၂)ဘီလီယံ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် အထက်ဖော်ပြပါ ခက်ခဲသောအခြေနေများ ကြုံတွေ့ခဲ့ရမှုကြောင့် ယခင်ဘဏ္ဍာရေးနှစ်တွင် ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေသည် ကျပ်(၂၁၈)မှ ယခုဘဏ္ဍာရေးကာလဖြစ်သည့် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေသည် ကျပ် (၃၀)သို့ ကျဆင်းခဲ့ပါသည်။

	ပြောင်းလဲချက်	၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် (ကျပ်သန်းပေါင်း)	၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (ကျပ်သန်းပေါင်း)
ဝင်ငွေ	▲	၃,၃၆၈	၂,၉၄၈
ဝင်ငွေအပေါ် မူရင်းကုန်ကျစရိတ်	▲	(၂,၈၁၂)	(၉၆၂)
အကြမ်းအမြတ်	▼	၅၅၆	၁,၉၈၆
အရောင်းနှင့် စီမံအသုံးစရိတ်	▼	(၈၁၀)	(၁,၇၆၈)
တွဲဖက်လုပ်ငန်းမှ ရသည့်အမြတ်ငွေ	▼	၁,၉၄၅	၂,၅၈၁
လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ	▼	၁,၆၉၁	၂,၇၉၉
အခြားနည်းလမ်းမှရသည့်ဝင်ငွေ	▼	၂၆၃	၁,၅၈၇
နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှု အမြတ်/အရှုံး	▼	(၈၃၉)	၄,၆၃၈
အခွန်လျာထားခြင်း မပြုမီ စုစုပေါင်းအမြတ်	▼	၁,၁၁၅	၉,၀၂၄
ဝင်ငွေခွန်	▼	(၃၁)	(၁၇၈)
အသားတင်အမြတ်	▼	၁,၀၈၄	၈,၈၄၆

အကြမ်းအမြတ်ရာခိုင်နှုန်း	▼	၁၇%	၆၇%
--------------------------	---	-----	-----

ရှယ်ယာတစ်စောင်၏အခြေခံဝင်ငွေ (ကျပ်)	▼	၃၀	၂၁၈
------------------------------------	---	----	-----

ကုမ္ပဏီအုပ်စု၏ လက်ကျန်ရှင်းတမ်းအနှစ်ချုပ်

လက်ငင်းရပိုင်ခွင့်များ လျော့ကျခြင်း၏ အဓိကအကြောင်းအရင်းမှာ ကုမ္ပဏီ၏ အစုရှယ်ယာရှင်များနှင့်ဆိုင်သော အမြတ်ဝေစုများ ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက်ငင်းမဟုတ်သောရပိုင်ခွင့်များ မြင့်တက်လာခြင်းသည် ဝေငှခြင်းမပြုလုပ်ရသေးသော လုပ်ငန်းအစုရှယ်ယာ အမြတ်ငွေများ တွဲဖက်လုပ်ငန်း၏ ခွဲဝေအမြတ်တိုးတက်လာမှု တစ်စိတ်တစ်ပိုင်းနှင့် ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းတို့၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသည်။

လက်ငင်းပေးရန် တာဝန်များလျော့ကျခြင်း၏ အဓိကအကြောင်းအရင်းမှာ အထူးအကောင်ပိုင်ရှင်များ၏ ကျန်ရှိသော အမြတ်ဝေစုများအား ပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

၂၀၂၁-၂၀၂၂ (၆လ ဘဏ္ဍာရေးကာလ) အတွက် စုဆောင်းပြီး အမြတ်လက်ကျန်တွင် ကျပ် (၂.၇) ဘီလီယံ လျော့ကျသွားခြင်းမှာ ယခင်နှစ်၏ အမြတ်ခွဲဝေပေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

	ပြောင်းလဲချက်	၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် (ကျပ်သန်းပေါင်း)	၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် (ကျပ်သန်းပေါင်း)
ရပိုင်ခွင့်များ			
လက်ငင်းရပိုင်ခွင့်များ	▼	၃၉,၁၃၂	၄၄,၂၃၂
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ	▲	၅၀,၅၇၇	၄၈,၅၃၂
စုစုပေါင်းရပိုင်ခွင့်များ	▼	၈၉,၇၀၉	၉၂,၇၆၄
ပေးရန်တာဝန်များ			
လက်ငင်းပေးရန်တာဝန်များ	▼	၂,၀၇၈	၂,၃၂၂
လက်ငင်းမဟုတ်သောပေးရန်တာဝန်များ	▼	၁,၂၃၂	၁,၂၃၅
စုစုပေါင်းပေးရန်တာဝန်များ	▼	၃,၃၁၀	၃,၅၅၇
အသားတင်ရပိုင်ခွင့်များ	▼	၈၆,၃၉၉	၈၉,၂၀၇
ရင်းနှီးငွေ			
ထုတ်ဝေပြီး မတည်ငွေ	-	၃၈,၉၂၉	၃၈,၉၂၉
စုဆောင်းပြီး အမြတ်လက်ကျန်	▼	၃၉,၆၆၄	၄၂,၃၈၅
အခြားအကျိုးခံစားခွင့်ဆိုင်ရာများ	▼	၇,၈၀၆	၇,၈၉၃
စုစုပေါင်းရင်းနှီးငွေ	▼	၈၆,၃၉၉	၈၉,၂၀၇

အနာဂတ်အလားအလာ

ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသို့ မြေငှားရမ်းခြင်းမှ ရရှိနိုင်မည့်ဝင်ငွေမှာ အခြေအနေအရပ်ရပ်ကြောင့် သိသိသာသာ တိုးတက်လာမည်ဟု မျှော်လင့်၍ မရနိုင်သေးပါ။ သီလဝါ အထူးစီးပွားရေးဇုန်သည် နိုင်ငံခြားမှ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမှုအပေါ် အဓိကမှီခိုနေရသဖြင့် ကိုဗစ်ကပ်ရောဂါကြောင့်သာမက ရေနံဈေးနှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးစီးဆင်းမှု လမ်းကြောင်းများအပေါ် ကြီးမားသော ရိုက်ခတ်မှုဖြစ်စေခဲ့သည့် ယူကရိန်းစစ်ပွဲ၏ အကျိုးသက်ရောက်မှုများ လျော့နည်းသွားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ကောင်းမွန်လာသည့် ကာလတစ်ခုအထိ စောင့်ဆိုင်းရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ ဆောင်ရွက်ပေးနိုင်သော အထူးစီးပွားရေးဇုန် မရှိသေးသဖြင့် ကမ္ဘာ့စီးပွားရေးစတင်တိုးတက်လာသည်နှင့်အညီ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်တည်ငြိမ်မှု အားကောင်းလာပါက ရင်းနှီးမြှုပ်နှံမှုအတွက်

အရည်အသွေးပြည့်မီပြီး အခြေခံအဆောက်အအုံများပါရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်ကိုသာလျှင် ရင်းနှီးမြှုပ်နှံသူများမှ ရွေးချယ်လာကြမည်ဖြစ်ပါသည်။ ထို့အပြင် ယခုလက်ရှိ ကာလတွင်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင် မြေငှားရမ်းလုပ်ကိုင် ဆောင်ရွက်လိုသော ရင်းနှီးမြှုပ်နှံသူများအတွက် ရောင်းချနိုင်ရန် အဆင်သင့်အနေအထား မြေလက်ကျန် လက်ဝယ်ကိုင်ဆောင် ထားရှိထားပါသည်။

ယခုကဲ့သို့ ခက်ခဲသော ကာလများအတွင်း သီလဝါအထူးစီးပွားရေးဇုန်သည် စီမံခန့်ခွဲမှုမှရရှိသည့် ဝင်ငွေ၊ ရေနံနှင့်လျှပ်စစ် ဓာတ် အားဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသည့်အမြတ်ငွေတို့ဖြင့် ရပ်တည်လျက်ရှိပါသည်။

MANAGEMENT DISCUSSION AND ANALYSIS

The following Management Discussion and Analysis (“MD&A”) is based on Myanmar Thilawa SEZ Holdings Public Company Limited (“MTSH”) Consolidated Financial Statements for the period ended 31st March 2022 (“FY2021-2022”) and should be read in conjunction with those financial statements. All currency amounts in the MD&A are expressed in Myanmar Kyats unless otherwise specified.

During the period ended 31st March 2022, the Company changed its financial year-end from September to March. Accordingly, the financial statements presented are as at and for the six months ended 31st March 2022 and the twelve months ended 30th September 2021. As a result, the comparative figures presented in statements of comprehensive income, changes in equity and cash flows and the related notes are not comparable. The change in financial years was due to the change of financial year enacted by the government.

The financial statements are prepared in accordance with Myanmar Financial Reporting Standards (MFRS) and audited by the Independent Auditor, Win Thin and Associates.

The Board of Directors approved this document on 10th June 2022.

Myanmar Japan Thilawa Development Limited (“MJTD”)

MJTD was established to undertake the development, marketing, leasing, and operation of the Industrial Area in Thilawa SEZ. MTSH owned 41% of MJTD’s paid-up share capital and represent four out of nine MJTD board seats.

For the period ended 31st March 2022, MJTD achieved a net profit of USD 2.7 million. Two years after the Covid-19 pandemic and other unstable situations had led MJTD to have no additional land sublease. Income only from the recurring business in the maintenance and Utilities business unit. MTSH’s share of profit from MJTD is USD 1.1 million.

Thilawa Property Development Limited (“TPD”)

TPD was formed to undertake the development, construction, marketing, leasing, and operation of the Residential and Commercial Area in Thilawa Special Economic Zone (“Thilawa SEZ”). TPD is a joint venture with Thilawa Special Economic Zone Management Committee Company Limited (“TSMCC”) in which TSMCC owns 20% and MTSH owns 80%.

Two years on from the onset of COVID-related travel restrictions, amidst persistent weak sentiment in the residential and commercial real estate sector and currency exchange rate fluctuation affect TPD

income. For the period ended 31st March, 2022 faced the net loss before unrealized exchange loss is 168 million. After deducting the unrealized exchange loss, the net loss becomes MMK 448 million.

Myanmar Thilawa SEZ Holdings Public Company Limited (“MTSH”)

Myanmar Thilawa SEZ Holdings Public Company Limited was incorporated on the 3rd of May 2013 in Myanmar under the Companies Act as a public limited company. On 20th May 2016, MTSH became the second company which is listed on the Yangon Stock Exchange.

The net profit of MTSH’s stand-alone result including management fees and share of profit from investment for the period ended 31st March 2022 is MMK 1.52 billion which is included an unrealized exchange loss of MMK 560 million.

Myanmar Thilawa SEZ Holdings Public Company Limited and Its Subsidiary (“MTSH GROUP”)

Summarized consolidated income statement for the year ended

Revenue for the period ended 31st March 2022 is MMK 3.37 billion, which is increased by 14% than the previous financial year.

The gross profit margin has dropped from 67% in the previous year to 17% this year mainly due to the cost of sale of has been risen up from trading activities.

The reason for an unrealized Exchange loss of MMK 839 million from the revaluation of the USD fund with the period-end exchange rate. (The exchange rate as of 30th September 2021 @ 1,927.10 and the rate as of 31st March 2022 @1,778)

The share of the profit earned from investment in associate company MJTD is MMK 1.9 billion. The results are still positive due to the recurring business in the maintenance and Utilities business unit and higher than the targeted profit even amidst the Covid-19 Pandemic and the current situation in Myanmar.

Net profit for this financial period is MMK 1.1 billion and the profit attributable to the equity holders of the company is MMK 1.2 billion.

Overall, the net impact of the above factors contributes to the decline in consolidated EPS to MMK 30 per share for the period ended 31st March 2022 from MMK 218 per share for the year in the previous financial year.

Kyat in million

	Changes	31-Mar-2022	30-Sep-2021
Revenue	▲	3,368	2,948
Cost of sales	▲	(2,812)	(962)
Gross profit	▼	556	1,986
Selling & administrative expenses	▼	(810)	(1,768)
Share of profit from associate	▼	1,945	2,581
Operating profit	▼	1,691	2,799
Income from non-operating activities	▼	263	1,587
Unrealized Foreign Exchange Gain/(Loss)	▼	(839)	4,638
Total profit before tax	▼	1,115	9,024
Income tax expense	▼	(31)	(178)
Net profit	▼	1,084	8,846
Gross profit margin	▼	17%	67%
Earning per share (Kyat)	▼	30	218

Summarized Consolidated Statement of Financial Position as at 31st March 2022

Current assets have decreased mainly due to the dividend payment. The rise in non-current assets as a net impact of a movement in investment property, and partly from an increasement of the investment amount in associate, due to an undistributed share of profit.

Current liabilities have decreased mainly due to the outstanding dividend payment to the special account holders.

Group's retained earnings decreased at 31st March by MMK 2.7 billion, mainly due to the net impact from this period profit and the dividend distribution for the last year.

Kyat in million

	Changes	31-March-2022	30-Sep-2021
Assets			
Current assets	▼	39,132	44,232
Non-current assets	▲	50,577	48,532
Total assets	▼	89,709	92,764
Liabilities			
Current liabilities	▼	2,078	2,322
Non-current liabilities	▼	1,232	1,235
Total liabilities	▼	3,310	3,557
Net assets	▼	86,399	89,207
Equity			
Issued and paid up capital	-	38,929	38,929
Retained earnings	▼	39,664	42,385
Non-controlling interest	▼	7,806	7,893
Total equity	▼	86,399	89,207

Future prospects

We cannot expect to see substantial growth in income in the near future from land rent during both local and international economic and political turmoil. Since Thilawa SEZ economic activity is heavily reliant on foreign direct investment, we need to wait until the Global economy recovers from post covid pandemic and disruptions from the war in Ukraine which has a major impact on oil prices and many of the World's supply chain.

As the World economy begin to improve and increasing stability of Myanmar political situation, Thilawa SEZ will continue to be in the poll position for choice of investment destination as it has little or no competition in Myanmar which can offer quality infrastructure like we offer inside Thilawa SEZ. Furthermore, currently we have ready inventory in Thilawa SEZ for sales for investors who would like to rent land immediately.

During these difficult times, Thilawa SEZ can maintain itself from maintenance and management fees and profit from utilities business.